



မိဘတစ်ဦးအနေနဲ့ မှန်ကန်စွာ
လုပ်ဆောင်ရမယ့်အရာတွေ
အများကြီးရှိပါတယ်။ ကလေးတစ်
ယောက်ကို ဘေးကင်းစွာ
အိပ်စက်နိုင်အောင် လုပ်ပေးပါ။

တစ်ယောက်တည်း၊ ပက်လက်အနေအထားနဲ့
ကလေးခုတင်မှာ သိပ်ရပါမယ်။

တရားအိပ်ချိန်တိုင်း၊ ညတိုင်း၊ အချိန်တိုင်း။



ဘေးကင်းစွာအိပ်စက်ခြင်းက အသက်ပေါင်းများစွာကို က ယ်တင်နိုင်ပါတယ်။



တစ်ခါတလေ ကလေးသိပ်ရတာ ခက်ခဲနိုင်ပါတယ်။

ဒါပေမယ့် ဘေးကင်းစွာအိပ်စက်ရတာတော့ ပင်ပန်း
ရတာတန်ပါတယ်။

ပထမဆုံးတစ်နှစ်ပြည့်မွေးနေ့ကို ရောက်ရှိသွားတဲ့
ကလေးတွေပိုများလာအောင် ကူညီကြရအောင်။

ကလေးအတွက် ဘေးကင်းစွာအိပ်စက်ခြင်း -

တစ်ယောက်တည်း၊ ပက်လက်အနေအထားနဲ့
ကလေးခုတင်မှာ သိပ်ရပါမယ်။

တရေးအိပ်ချိန်တိုင်း၊ ညတိုင်း၊ အချိန်တိုင်း။

ကလေးများအတွက် ဘေးကင်းစွာအိပ်စ
က်ခြင်းအကြောင်း ပိုမိုလေ့လာရန် စကင်
နီဖတ်ပါ။

